

အခန်း(၅) **CHAPTER (5)**

ବାହୀନାକୁଳାଙ୍ଗାରାମା:

1. *Agantuka vranas* (Traumatic wounds)

အာကန္တုကဟူသော ဝေါဟာရသည် ပါဋ္ဌစကားဖြစ်ပြီး ဧည့်သည်ဟု အမိပါယ် သက်ရောက် သည်။ ခန္ဓာကိုယ်ပြင်ပမှ တစ်စုံတစ်ခုနှင့် ခန္ဓာကိုယ်တို့ ရုတ်တရက် ထိခိုက်မိရာမှ ဖြစ်ပေါ်လာသော အနာသည် အာကန္တုကအနာဖြစ်သည်။ အာကန္တုဇော် ဟုလည်းဝေါဟာရပြုသည်။

Āgantuka is a *Pali* term which means a guest. A sore appearing caused by an external agent accidentally that is *Āgantuka vrana*. It is also called *Āgantuja vrana*.

Āgantuka vrana appear due to the accident but does not appear the disorder of *dosas* and *dhatus*. An injury or a wound caused by an accident results from the ruination of *dosas* and *dhatus*. If an accident is serious, an injury or a wound is big in size and more aggravates the conditions of *dosas* and *dhatus*. If an accident is not serious, the results are contrary to the above mentioned.

ထိအာဂန္တုကအနာသည် တစ်စုံတစ်ခုသော ထိခိုက်မိမှအနေအထား၊
ထိခိုက်မိသည့်ပစ္စည်း၊ လက်နက်၊ အကြောင်းအရာများအလိုက်
အနာပုံသဏ္ဌာန် အမျိုးမျိုးကဲပြားနိုင်သည်။ ထိခိုက်မိစေ သော
အရာများသည်လည်း လသားတို့ ပြလုပ် ဖုန်တီးထားသော

လက်နက်ကိရိယာများ၊ လူနှင့် အရာဝတ္ထု ပစ္စည်းများကို တွေ့ရသည်။ လက်နက် ကိရိယာများနှင့် အဝေးမှ ပစ်လွတ်မှုကြောင့် ထိခိုက်ဒဏ်ရာ ရခြင်း၊ အနီးကပ်ပစ်လွတ်မှုကြောင့် ထိခိုက်ဒဏ်ရာရခြင်း၊ အရာဝတ္ထုများနှင့် အပြင်းအထန် ထိခိုက် ဒဏ်ရာရခြင်း၊ ဥာမန် ထိခိုက်ဒဏ်ရာရခြင်းများကို တွေ့ရှိရသည်။

That *Āgantuka vranas* may have different forms according to the ways, things and weapons which cause an accident. Of the things caused by the accident, the accidental factors may include man-made things, men, and objects. Moreover, the forms of an accident may involve the one due to the throwing and shooting by weapons from the distance and the other caused by hitting or striking with those objects.

လေ့လာတွေ့ရှိမှုအရ သာမန်ထိခိုက်ဒဏ်ရာ (Minor Accident) နှင့် အပြင်းအထန် ထိခိုက်ဒဏ်ရာ (Major Accident) နှစ်မျိုး တွေ့ရှိနိုင်သည်။ ထိခိုက်ဒဏ်ရာများတွင် ထိခိုက်မိသည့် ပစ္စည်း၊ ကိရိယာ၊ လက်နက်၊ အနေအထားများအရ လက္ခဏာများ ခဲ့ခြားနိုင်မည် ဖြစ်သည်။ ကုသမှုများကို အနာပေါက်ကုသမှုပညာ ဒုတိယပိုင်းတွင် လေ့လာကြရမည်။

According to the practical studies, there are two types of minor accident and major accident. Of these two, the clinical features can be distinguished according to the forms of objects, tools and weapons which hit the victim. Treatment will be studied in the Volume-2 of Short Practice of Ulcer and Sore therapy.

၁။ ဆိန္ဒဝဏ္

I. *Chinnavana (Incised wound)*

ခန္ဓာကိုယ်ပြင်ပရှိ တစ်စုံတစ်ရာဖြင့် ထိခိုက်မိ၍ ပြတ်သွားသော အနာမျိုးကို ‘ဆိန္ဒဝဏ္’ဟု သတ်မှတ်သည်။

The type of a sore which is cut by external objects is called ‘*Chinnavana*’.

လက္ခဏာ

၁။ ခန္ဓာကိုယ်အင်းအစိတ်အပိုင်းများထက်အောက်အလျားလိုက်ဖြတ်ခြင်း

၂။ ခန္ဓာကိုယ်အင်းအစိတ်အပိုင်းများ ဘေးတိုက်ကန့်လန့်ဖြတ်ခြင်း

၃။ ခန္ဓာကိုယ်အစိတ်အပိုင်းအင်းများတဖြောင့်တည်းဖြတ်ခြင်း

Clinical features

1. length-cutting of the parts of the body
2. cross-cutting of the parts of the body
3. straight-cutting of the parts of the body

J။ ဘိန္ဒဝဏ္

II. *Bhinnavana* (Punctured wound)

ခန္ဓာကိုယ်ရှိ အသယ(ဂ)မျိုးတို့တွင် အဖျားချွှန်လက်နက်များ၊
တိရိစ္တာန်းဦးချို့ များနှင့် ထိခိုက်မိ ပြီး ပေါက်ကဲသွားသောအနာမျိုးကို
'ဘိန္ဒဝဏ္' ဟုသတ်မှတ်သည်။

The sore is broken off, caused by the sharp-pointed arms and the horns of animals at seven (*Āsayas*) parts of the body, is called *Binnavana*.

လက္ခဏာ

၁။ ကိုယ်ပူခြင်း၊ ဖျားခြင်း၊ ရောက်ခြင်း

၂။ ခံတွင်း၊ နှာခေါင်း၊ လိုင်နှင့် ဒွါရတို့မှ သွေးယိုစီးခြင်း

၃။ တွေ့ဝေ၊ မိန်းမော၊ မွေ့လျော့ခြင်း

၄။ အသက်ရှုပြင်းထန်ခြင်း

၅။ ဝမ်းပိုက်တင်းရောင်ခြင်း

၆။ အစာကိုအလိုမရှိခြင်း

၇။ ကျင်ကြီး၊ ကျင်ငယ်နှင့် လေတို့ချုပ်ခြင်း

၈။ မျက်စွေ့နီခြင်း၊ ချွေးထွက်များခြင်း

၉။ ပါးစပ်မှ အနံ့နံ့ခြင်း

၁၀။ ခန္ဓာကိုယ်မှ မကောင်းသောအနံ့များထွက်ခြင်း

၁၁။ နှလုံး၊ နံပါး၊ တို့မြတ်ထိုးကျင့်ကိုက်ခဲခြင်း
စသောလက္ခဏာများတွေ့ရသည်။

Clinical features

1. high body temperature, fever, thirstiness
2. discharge of blood from the mouth, the nose, the genital organ and the apertures of the body.
3. lost in thought, insensibility, fainting
4. rapid breathing
5. swelling in the breast
6. loss of appetite
7. retention of urine and feces and flatus
8. redness in the eyes and hidrosis
9. exuding of foul smell from the mouth
10. exuding of foul smell from the body
11. intense pain in the heart and the flanks of the body

ထိုအသယ(ဂ)မျိုးရှိ အစာသစ်အိမ် ပေါက်ခဲ့သော် သွေးအန်ခြင်း၊
ဝမ်းပိုက် တင်းရောင်ခြင်း၊ ပြင်းထန်စွာ ထိုးကျင့်ခြင်းတို့ အထူးတွေ့ရပြီး
အစားဟောင်းအိမ် ပေါက်ခဲ့သော် ခန္ဓာကိုယ် လေးလံခြင်း၊
အစားဟောင်းအိမ်တွင် သွေးများပြည့်၍ နာကျင်ကိုက်ခဲခြင်း၊
ခန္ဓာကိုယ်အောက်ပိုင်း အေးခြင်းတို့ကို အထူးလက္ခဏာများအဖြစ်
တွေ့ရှိနိုင်သည်။

Of these seven parts of the body (*Āsayas*), if stomach tears, the characteristics such as vomiting bloods, swelling of womb and intense pain may be commonly found. If the rectum tears, the characteristics such as heaviness in the body, pain and blood-filled vowel and feeling cold in the lower parts of the body.

III. *Viddhavana* (Stabbed wound)

အသသယ(၇)မျိုးမဟုတ်သော အခြားအကိုများသို့ ချွှန်ထက်သော
လက်နက်၊ တိရိစ္ဆာန်ပီးချို့ စသည်တို့နှင့် ထိခိုက်စူးဝင်ရာမှ
ဖေါက်ထွင်းပြီး အပြင်သို့ပေါက်ထွက်သည်ဖြစ်စေ၊ မပေါက်ထွက်သည်
ဖြစ်စေ ထိအနာမျိုးကို ‘ပိဋ္ဌဝဏ္ဏ’ ဟုသတ်မှတ်သည်။

The sore pierced by the sharp-pointed weapons and the horns of animals, etc., at the parts of the body except seven parts of the body (*Āsayas*), whatever it pierces through or not, is called *Viddhavana*.

လက္ခဏာ

- ၁။ ခန္ဓာကိုယ်အကိုအစိတ်အပိုင်းတစ်ခုခုကို ဖေါက်ထွင်းခြင်း
- ၂။ အခြားအကိုတစ်ခုခုသို့တိုင်ရောက်ရှိတတ်ခြင်း
- ၃။ ပြင်ပသို့ပေါက်ထွက်တတ်ခြင်း
- ၄။ အရေအသားတို့မြင့်မောက်ဖောင်းကွွန်တတ်ခြင်း
- ၅။ အဖျားချွှန်အရာများ ကျိုးပဲကာအတွင်းတွင် ကျွှန်နေတတ်ခြင်း

Clinical features

1. piercing of some parts of the body
2. going into the other parts
3. piercing through (the internal part to the external part of the body)
4. raised and bloated skin
5. left pieces of sharp-points inside the organ of the body

၄။ ခတေဝဏ္ဏ

IV. *Ksativrana* (Lacerated wound)

ခန္ဓာကိုယ်ပြင်ပရီ
ဆိန္ဒကဲသို့ပြတ်သွားခြင်း၊
တစ်စုံတရာနှင့်
ဟိန္ဒကဲသို့
ထိခိုက်များမဟုတ်ဘဲ
ရောယူက်တွေ့ရသောအနာမျိုးကို 'ခတဝဏ' ဟုသတ်မှတ်သည်။

The type of a sore caused by the external objects and which is mixed of the clinical features of *chinna vana* and *bhinna vana* is called *Ksatavana*.

- လက္ခဏာ
- ၁။ ခန္ဓာကိုယ်အစိတ်အပိုင်းများမညီမည့်တွေ့ဖြစ်သွားခြင်း
 - ၂။ လွန်ကဲစွာပြတ်ခြင်း၊ ဖေါက်ထွင်းခြင်းမျိုးမဟုတ်ခြင်း
 - ၃။ ဆိန္ဒဝဏနှင့် ဟိန္ဒဝဏလက္ခဏာများ ရောထွေးတွေ့ရခြင်း

Clinical features

1. unfitted the organs of the body
2. not cutting and piercing seriously
3. associated with the clinical features of *chinna vrana* and *bhinna vrana* in mixture

၅။ ပိုစ္စတဝဏ

V. *Vicchitavana* (Crushed wound)

တင်းပုတ်၊ တူစသည် အဖျားချွှန်မဟုတ်သော ကြီးမားသော
အရာဝတ္ထုများနှင့် ထိခိုက်မြိုင်း၊ ပိုခြင်း၊ ညှပ်ခြင်း စသည်များကြောင့်
ကိုယ်ခန္ဓာအစိတ်အပိုင်းရှိ အရိုးများတိုင် ပြားကြသွားသော အနာမျိုးကို
ပိုစ္စတဝဏဟုသတ်မှတ်သည်။

The sore is disintegrated into the bones of the parts of the body because of being struck, pressed and jammed with the big objects like a hammer or a club, etc., which is not sharp-pointed is called *Vicchitavana*.

လက္ခဏာ

- ၁။ ပြင်ပရှိအရာဝတ္ထုတစ်ခုခုဖြင့် ထိခိုက်ခြင်း၊ ဖိမိခြင်း၊ ညှပ်ခြင်း
 ၂။ ကိုယ်အကိုအစိတ်အပိုင်းရှိအရိုးများတိုင် ကြော်ပျက်စီးခြင်း
 ၃။ ပုံမှန်လှပ်ရားသွားလာမှု မပြနိုင်တော့ခြင်း

Clinical features

1. struck, pressed and jammed with external objects
2. disintegrated to the bones of the organs of the body
3. difficulty in acting normally

၆။ ဟဋ္ဌဝဏ္ဏ

VI. Ghrsttavana (Excoriated wound)

ခက်မာကြမ်းတမ်းသည် အရာဝတ္ထုများနှင့် ပွတ်တိုက်
 ထိခိုက်မြိုင်းကြောင့် အရေပြား အသား အပေါ်ယံ့ပိုင်း ပွန်းပဲ
 ကွာသွားသော အနာမျိုးကို 'ဟဏ္ဌဝဏ္ဏ'ဟု သတ်မှတ်သည်။

The sore is bruised the outer layers of the body (skins) due to being struck with hard objects is called *Ghattavana*.

လက္ခဏာ

- ၁။ အပေါ်ယံ့အရေပြားကွာလန်သွားခြင်း
 ၂။ ပူလောင်ခြင်း
 ၃။ အရည်များယိုစီးတတ်ခြင်း

Clinical features

1. excoriating skin
2. burning sensation
3. watery discharge

၇။ သလ္လဝဏ္ဏ

VII. Sallavana

ရူးညှာင့်စသော အရာဝတ္ထုများ ရူးဝင်ခြင်းကြောင့်ဖြစ်သော
အနာများကို ‘သလ္လဝဏာ’ ဟု သတ်မှတ်သည်။

The sore pierced by thorns and sharp-pointed stumps is called *Salla vana*.

လက္ခဏာ

၁။ နာကျင်ကိုက်ခဲခြင်း
၂။ ဖောရောင်ခြင်း
၃။ အဆင်းအရောင်ညီခြင်း
၄။ သွေးအမြဲထွက်တတ်ခြင်း
၅။ အသားအဖုရှိခြင်း
၆။ အနာလုံးငယ်များဝန်းရံတတ်ခြင်း စသော လက္ခဏာများ
တွေ့ရတတ်သည်။ ထိုသလ္လဝဏာ အနာတွင် ထိခိုက်ရာဌာန
ကိုယ်တွင်းခြုံသာ သွေးများ စုဝေးနေခြင်း၊ ကိုယ်အဆင်း ဖျော့တော့ခြင်း၊
ခြေလက်စသည်တို့အေးခြင်း၊ အသက်ရှု နှေးခြင်း၊ လေးခြင်း၊
မျက်လုံးများနှီခြင်း၊ ဝမ်းပိုက်တင်းရောင်ခြင်း စသောလက္ခဏာများ
တွေ့ရှိရသူ၏ အသာချုပ် လက္ခဏာဟုသတ်မှတ်သည်။

Clinical features

1. pain and aching
2. swelling
3. brownish coloured skin
4. continuously blood discharge
5. lump
6. small nodules around the sore

In this sore, if found the clinical features such as a congestion of bloods only at the affected area, pale coloured skin, coldness in the limbs, slow and heavy breathing, redness of eyes and swelling of womb, etc., it is determined as the clinical features of *Asadhyya*.

၈။ မမ္မာနဘိယာတော်

VIII. Mammatthanabhightavrana

မမ္မ ခေါ် သေကွင်းငြာနများတွင် ထိခိုက်၍ အနာဖြစ်ခြင်းကို
မမ္မာနဘိယာ တော်ဟု သတ်မှတ်သည်။

The sore caused by being struck at *Mamma* or vital points of the body is called
Mammatthanabhightavrana.

လက္ခဏာ

၁။ သွေးစိမ်းများမပြတ်ယိုစီးခြင်း			
၂။ ခန္ဓာကိုယ်အဆက်များလေ့၍နာကျင်ခြင်း			
၃။ လက်ခြေတို့ကို လွှင့်ပစ်ခြင်း			
၄။ အားအင်ကုန်ခမ်းခြင်း			
၅။ ချာချာလည်အောင်မူးဝေခြင်း			
၆။ ကယာင်ကတမ်းပြောဆိုခြင်း			
၇။ တွေဝေထိုင်းမှုင်းခြင်း			
၈။ မြေပေါ်သို့လဲကျခြင်း			
၉။ ပူလောင်ခြင်း			
၁၀။ ကူးနှေ့များပျက်စီးခြင်း			
အာဂန္တာကအနာများကို		လွှဲလာရာတွင်	
အနာပေါက်ကုသမှုပညာ	ဒုတိယပိုင်း၌	အကျယ်လွှဲလာက	
မည်ဖြစ်သည်။	ပထမပိုင်းတွင်	လက္ခဏာများကိုသာ	ခွဲခြမ်း
လွှဲလာထားခြင်း	ဖြစ်သည်။	တိုင်းရင်းဆေးပညာတွင်	
အာယုဖွေဒကျမ်းများ၌	အာဂန္တာကအနာများကို	ခွဲခြားဖော်ပြကြောင်း	
တွေ့ရသည်။	အနောက်တိုင်း	ဆေးပညာအရလည်း	ခွဲခြား
လွှဲလာနိုင်သည်။			

Clinical features

1. continuously blood discharge
2. pain in the joints
3. uncontrol to the limbs
4. fatigue
5. intense dizziness
6. moaning deliriously
7. unconsciousness
8. falling to the ground
9. hot sensation
10. loss of sense organs

Those *Agantuka vrana*s will be studied in the Volume-2 of Short Practice of Ulcer and Sore Therapy. Only the clinical features are distinguished in this Volume-1. The sores are distinguished in the books of *Ayurveda* Medicine and also can be studied according to the modern medicine.

အနောက်တိုင်းဆေးပညာအရလွှဲလာခြင်း

A Study of a sore according to the modern medicine

အနောက်တိုင်းဆေးပညာအရ တိုင်းရင်းဆေးပညာနယ်ပယ်တွင်
 အာဂန္တာက အနာဟု သတ်မှတ်သော ရုတ်တရက် ထိခိုက်ဒါ၏ရာ
 ခြင်းများကို ထိခိုက်ဒါ၏ရာ ရရှိသည့် အနာဒါ၏ရာ
 အနေအထားအရလည်း ခွဲခြားထားသည်။

The accidents are called *Agantuka vrana* in traditional medicine view. It can be distinguished based on the ways they appear according to the western medicine.

၁။ လိုးဖြတ်ဒါ၏ရာ

I. Incised wound by the sharp weapons

အနာဒါ၏ရာနှုတ်ခမ်းသည် ချွန်ထက်သောလက်နက်ကြောင့်
 တိတိရိရိ တည့်တည့် ဖြတ်ထားသော အနာဒါ၏ရာ အမျိုးအစားကို

ခေါ်သည်။
တွေ့ရသည်။

တိုင်းရင်းဆေးပညာအရ

ဆိန္ဒဝဏာမျိုးအစားတွင်

It is a type of the wound with the brim which is cut quite evenly by the sharp weapon. It is the type of *chinnavana* according to the traditional medicine.

လက္ခဏာ

၁။ ဒဏ်ရာနှုတ်ခမ်းသားများ
တိတိရိရိညီညာသန့်ရှင်းစွာပြတ်ခြင်း
၂။ ဒဏ်ရာအတွင်းသွေးထွက်ပြီး သွေးခဲများဆိုနေခြင်း

Clinical features

1. cutting of the brim of the wound quite evenly
2. choking of the blood clots in the wound

၂။ စုတ်ပြတ်သောဒါဏ်ရာ

II. Lacerated wound by the blunt weapons

အနာဒါဏ်ရာ နှုတ်ခမ်းသည် တုံးသော လက်နက်ကြောင့်
အသားများ စုတ်ပြတ် ကြိတ်မိ၍ မညီမညာဖြစ်နေသော အနာဒါဏ်ရာ
အမျိုးအစားကို ခေါ်သည်။ တိုင်းရင်းဆေးပညာအရ ခတဝဏာ၊
ဝိုင့်တဝဏာ အမျိုးအစားများတွင် တွေ့ရသည်။

It is a type of the wound with the brim which is torn unevenly by the blunt weapon. It is the types of *khata vrana* and *picchita vrana* according to the traditional medicine.

လက္ခဏာ

၁။ အနာဒဏ်ရာအတွင်း စုတ်ပြတ်ကြွော်ကာသန့်ရှင်းမှုမရှိခြင်း
၂။ အနာနှုတ်ခမ်းများတွင် သွေးခြည်း နေတတ်ခြင်း

Clinical features

1. un-clean and torn condition inside the wound

- ecchymosis in the brim of the wound

၃။ ထိုးဖောက်သောဒါ၏ရာ

III. Punctured wound by the sharp weapons

ခန္ဓကိုယ်အတွင်းသို့ ချွှန်ထက်သောလက်နက်ပစ္စည်းတို့။
 ထိုးဖောက်ဝင်ရောက် ခံရသော အနာ ဒဏ်ရာမျိုး ဖြစ်သည်။
 အပေါ်ယံတွင် ဒဏ်ရာသေးငယ်သော်လည်း အတွင်းတွင် ပြင်းထန်သော
 ဒဏ်ရာရတတ်သည်။ တိုင်းရင်းဆေးပညာအရ ဘိန္ဒဝဏာ၊
 သလွှာဝဏာအမျိုးအစားများတွင် တွေ့ရသည်။

It is the type of the wound which is perforated by a sharp weapon. A wound is small in size in the outer layer but serious inside. It is the types of *Bhinna vrana* and *Salla vrana* according to the traditional medicine

လက္ခဏာ

၁။ ခန္ဓာကိုယ်အတွင်း ရူးဝင်ရာအနာမြောင်းတွေ့ရခြင်း
 ၂။ ခန္ဓာကိုယ်အတွင်းအဂိုများသို့ ရူးဝင်ထိရောက်ခြင်း
 ၃။ ခန္ဓာကိုယ်အဂိုတစ်ဖက်မှ အခြားတစ်ဖက်သို့
 ထိုးဖောက်ထွက် တတ်ခြင်း စသော လက္ခဏာ များတွေ့ရသည်။

Clinical features

- having a wounded track inside the body
- pierced organs inside the body
- piercing from one side to the other, etc

ဆေးပညာလေ့လာမှုအရ မည်သို့ခဲ့ခြား သတ်မှတ်ထားသော်လည်း
 အာကန္တာအနာသည် ရှတ်တရက် ထိခိုက်ဒဏ်ရာခြင်းမှ
 စတင်သည်ဖြစ်ရာ မျက်မြင်လက္ခဏာများအရ ခဲ့ခြားခြင်းဖြင့်
 မပြည့်စုနိုင်ပါ။ လိုအပ်သော အထောက် အကူကိရိယာများနှင့်ပါ

ထိခိုက်မှ အနေအထား လက္ခဏာများကို မှတ်တမ်းရယူ
ဆောင်ရွက်ရမည်။

Although they are distinguished according to the study of medicine, it is impossible to get the complete facts in the apparent view of the clinical features as *Agantuka vrana* begins due to the accident. Such a condition needs to be added to the diagnosis of medical instruments.

Chapter 5 *Agantuka Vrana* နှင့် ပတ်သက် မရှင်းလင်းသည်များ ရှိပါက ဒေဝိုင်းလင်း၊ နည်းပြ၊ အနာပေါက်ကုသမှပညာဌာန၊ တိုင်းရင်းဆေးတက္ကသိုလ်၊ မန္တလေး၊ ဖုန်းဝြေ-ငိုဗြိုဇာဂျာသို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

tcef;(8)

CHAPTER (8)

taxGaxG

Generalization

အနာပေါက်ကုသမှုပညာသည်
 ဒေသများဖောက် **ပြန်ပျက်စီးမှု**
 ဓတ်ကြီး(၅)ပါးဖောက်ပြန်ပျက်စီးမှုတိ။
 ထိခိုက်ဒါက်ရာရခြင်း ဟူသော အာဂန္ဗက အကြောင်းတရား
 တို့ကြောင့်ဖြစ်စေ ခန္ဓာကိုယ်တစ်နေရာရာ တွင်ပုံမှန်မဟုတ် သော
 ကောဇ္ဈာသကလာပ် စည်းများ ပျက်စီးယိုယွင်းလာသော တခါတရုံ
 အသက်သေသည်အထိ ဒုက္ခပေး တတ်သော အဖူ၊ အကြိတ်၊ အလုံး၊
 အခဲများ အနာဒါက်ရာများ ပေါက်ထွက် ယိုစီးပျက်စီးမှု
 ဖြစ်နေသောအနာရောဂါများအား ပြန်လည်ကောင်းမွန်အောင် ကုသစီမံ
 ဆောင်ရွက်ပေးသော လွှဲလာသောပညာရပ်ဖြစ်သည်။

Ulcer and sore therapy is the management in the treatment of lumps, tumour, hard masses and erupted and decay sores in order to recover, which are resulted from the damage of cells in some parts of the body and which cause a life-threatening occasionally due to the disorder of dosas according to the *Ayurveda* Medicine or disorder of five dhatus according to the *Desanā* Medicine or *Āgantuka* which are accident.

အနောက်တိုင်းဆေးပညာအရ လွှဲလာသောအခါ | Accident ဖြစ်၍
 ရရှိလာသော Trauma နှင့် ယူဉ်၍ Wound ဖြစ်လာခြင်း | Abscess များ |
 Ulcerများသည် Sore ဖြစ်လာခြင်း များပင် ဖြစ်သည်။

When a study of a sore according to the western medicine, wound result from trauma that caused by accident while abscesses and ulcers results in a sore.

Traumatic	ကြောင့်ဖြစ်သော	Woundသည်	ခန္ဓာကိုယ်ပြင်ပရိ
တစုံတရားသော	သက်ရှိ။	သက်မဲ့ရှပ်ဝတ္ထုပစ္စည်းများနှင့်	

ထိခိုက်သောကြောင့် ဖြစ်လာကြောင်း တွေ့ရသည်။ ထိ Wound မှ တဆင့် Ulcer & Sore သို့。 ပြောင်းလဲကြောင်းလည်း တွေ့ရသည်။

A wound caused by trauma that occurs due to being struck by things organic and inorganic things and then turns into ulcer and sore.

Ulcerate	ဖြစ်သည့်	အနာပေါက်သည်ဆိုသည်များကို		
လွှဲလာသောအခါ	Wound	များ	Ulcer	များ၏
မကျက်သောအခြေအနေများဖြစ်ကြောင်း တွေ့ရသည်။				

Ulcerate or sore means immature conditions of wounds and ulcers.

Trauma ကြောင့်ဖြစ်စေ၊ Ulcer ကြောင့်ဖြစ်စေ၊ Pus ဖြစ်လာခြင်းသည်
ပကတိ မျက်စွဲဖြင့် မမြင်နိုင်သော ရောဂါး၊ Microbe ဝင်ရောက်ခြင်း၊
Infection ဝင်ဖြစ်သည်။

Pus-formation caused by trauma or ulcer is due to the infections or microbes that are not visible to the naked eyes.

Sore တစ်ခုကိုလွှဲလာသောအခါ	Infection ကြောင့်ဖြစ်လာခြင်းနှင့်	Non
Infection ကြောင့် ဖြစ်လာခြင်းများကို	တွေ့ရသည်။	Infection
ကြောင့်ဖြစ်လာခြင်းများတွင်	Pus ဖြစ်လာခြင်းများ	ရှိသကဲ့သို့
ပြစ်မလာခြင်းများလည်းရှိသည်။		

In studying of a sore, it appears caused by infection or non-infection. In the sores caused by infection, some are pus formation but some are not.

Infection တွင်	Virus, Bacteria, Parasite, Fungus	များကိုတွေ့ရသည်။	Non -	
Infection တွင်	Traumatic	ကြောင့်ဖြစ်သော	Wound	များ၊
Disease ကြောင့်ဖြစ်လာသော	Sore များ၊	Tumor များတွေ့ရသည်။	Non-Infection	
ဆိုသော်လည်း	ခန္ဓာကိုယ်အတွင်း	Spread ရှိသဖြင့်	Secondary Infection	
သဘောသက်ရောက်မှုရှိကြောင်းတွေ့ရသည်။				

In the infection, virus, bacteria, parasite and fungi may be found. In the non-infection, the wounds caused by trauma, as well as the sores and the tumors caused by disease, that is found. Although it is non-infection, it can be said that it would be secondary infection as it spreads inside the body.

အနောက်တိုင်းဆေးပညာအရ Sore ကို ကုသခြင်းသည်
 အကြောင်းအမျိုးမျိုးကြောင့် ခန္ဓာကိုယ် တစ်နေရာရှာတွင် Cells များ
 ပုံမှန်မဟုတ်ဘဲ ပျက်စီးယိုယွင်းလာခြင်းကို ပြန်လည်
 ကောင်းမှန်လာစေရန် Management လုပ်ခြင်းပင် ဖြစ်သည်။

According to the western medicine, treatment of a sore is a management in order to recover the decay and dead condition of cells in some parts of the body due to the various causes.

အနာပေါက်ကုသမှ ဆောင်ရွက်ရာတွင် တိုင်းရင်းဆေးပညာ
 အရဖြစ်စေ အနောက်တိုင်း ဆေးပညာအရဖြစ်စေ ဖြစ်ကြောင်းများကို
 ရှာဖွေရာတွင် ခွဲခြမ်းစိတ်ဖြာ ဝါဟာရပြုများ ကွဲပြား သော်လည်း
 လက်တွေ့သဘောတရား ချဉ်းကပ်မှုတွင် ကွဲပြားမှ မရှိကြောင်း
 တွေ့ရသည်။

Although there may be differences in the analysis and the terms between traditional and western medicine in the case of searching for the causes of a sore, the practical approaching methods are the same.

ထို့ကြောင့် အနာပေါက်ကုသရေးမြှင့်တင်မှ ဆောင်ရွက်ရာတွင်
 အထောက်အကူပညာရပ်များ ကွဲပြားမှုမရှိဆောင်ရွက်ခြင်းဖြင့်
 ပိမ့်မြှင့်တင်နိုင်မည်ဖြစ်သည်။

Therefore, a better treatment for a sore can be done by combining with the supporting and approaching methods equally from the different medical scopes.

Infection ကြောင့် ဖြစ်လာသော Sore များကို လွှဲလာသောအခါ Virus,
 bacteria, စသော Micro organisms များနှင့် parasite, Fungus စသည်များကြောင့်
 ဖြစ်ပွားလာတတ်ကြောင်း တွေ့ရသည်။

The sores caused by infection appear due to the microorganisms such as virus and bacteria and parasite and fungus, etc.

Sore	များကို	လွှဲလာသောအခါ	Infection,
ခွဲခြားလွှဲလာနိုင်သကဲ့သို့။	ထို့	Infection, Non-Infection	Non-Infection
ပြစ်လာခြင်းများ။	Pus	များလည်း	Pus
	ဖြစ်မလာခြင်းများကို	ခွဲခြားလွှဲလာ	နိုင်သည်။

With regard to the sores, infection and non-infection, pus-formation and non-pus -formation can also be distinguished.

တိုင်းရင်းဆေးပညာအရ လွှဲလာရာတွင် ဒေါသ(၃)ပါး၊ စာတ်ကြီး(၅)ပါးကြောင့် ဖြစ်လာသော အနာနှင့် ထိခိုက် ဒါက်ရာ ရခြင်းဟူသော အာဂန္ဓိကကြောင့်ဖြစ်လာ သောအနာဟု (၂)မျိုးခွဲခြား လွှဲလာနိုင်သည်။ ထိုအနာများတွင်လည်း ပြည့်ဖြစ်လာ ခြင်း၊ ပြည့်ဖြစ်မလာခြင်းများကိုတွေ့ရသည်။ ထိုကြောင့် အနာ၏ ပကတိ အကျိုးတရား လက္ခဏာအရ ခြံးခွဲခြားမည်ဆိုလျှင် ပြည့်တည်သော အနာနှင့် ပြည့်မတည်သော အနာဟု (၂)မျိုးခွဲခြားနိုင်မည်ဖြစ်ကြောင်း လွှဲလာတွေ့ရှိရသည်။ ထို(၂)မျိုး မှ ပျောက်ကင်းမှာ၊ မပျောက်ကင်းမှာ ပြည့်တည်မှာ၊ မတည်မှာ၊ ပျက်စီးမှာ၊ မပျက်စီးမှုများအရ ယိုစီးမှုများ၊ အနံ့များ၊ ဥပ္ပဒ္ဒဝါများ၊ အနာပျက်လက္ခဏာ များခွဲခြားလွှဲလာရသည်။

According to the traditional medicine, there are two kinds of sores - the sore caused by three *dosas* and five *dhatus* and the other caused by *Āgantuka* that is accident. The condition of pus-formation and non-pus-formation can be found in those sores. Therefore, the sore formed by pus and the one is not formed by pus can be distinguished if they are generalized according to the characteristics of normal effect of a sore. Based on the two original sores, drippings, smells, complications (upaddavos) and sings of decaying sores can be distinguished.

(က) အနာပျက်လက္ခဏာများ

(A) Signs of decaying sores

အနာပေါက်ရောဂါတစ်ခု	ကျရောက်လာသောအခါ		
ကောင်းမွန်စွာကုသ	ပျောက်ကင်း	နိုင်သော	အနာများကို
တွေ့နိုင်သကဲ့သို့၊	ပျောက်ကင်းအောင်	မကုသနိုင်ဘဲ	
ကောင်းမွန်စွာ			

တနေ့တခြား ဆိုးရွားပျက်စီးလာသော အနာများကိုလည်း
 တွေ့ရှိနိုင်သည်။ တနေ့တခြား ဆိုးရွားလာ သည် အနာများကို
 လေ့လာသောအခါ ဆေးကုသမှုများယွင်းခြင်း၊ ကြာမြင့်မှ
 ဆေးကုသမှုခံယူခြင်း၊ ဆင့်ပွား အကြောင်း အရာများ
 ရှုပ်ထွေးခြင်းစသောအကြောင်းများကိုတွေ့ရသည်။ ထိုအနာများတွင်
 အနာပျက် လက္ခဏာများ ထင်ရှားလာတတ်သည်။
 အနာပျက်လက္ခဏာများကို သိရှိထားခြင်းအား ဖြင့် လွယ်ကူစွာကုသ၍
 ရနိုင်သော အနာနှင့် ခက်ခဲစွာကုသရမည့် အနာများကို ကောင်းမွန်စွာ
 ခဲခြား သိရှိနိုင်သည်။

When a sore appears on the body, it can be found that the sores can be healed completely but the sores that are serious day by day without healing them. The sores that are serious day by day reveals the conditions of wrong and delay treatment received and association with complications followed. In the sores, the signs of decaying sores become evident. By understanding this fact, you can distinguish that the sores can be cured easily or not.

ကုသမှုခက်ခဲသောအနာများသည် ပျက်စီးနေသော
 အနာများဖြစ်တတ်သည်။ ထိုအနာများကို လေ့လာသောအခါ
 အောက်ပါလက္ခဏာများ ရောထွေးစွာ တွေ့ရတတ်သည်။

The sores that are difficult in treating are decaying sores. The signs of decaying sores are as follows:

- ၁။ အနာ၏ အရောင်အဆင်းကိုကြည့်သောအခါ ဖြူ။ နီး။ ညီး။
 မဲ၊ မဲညီး။ ဝါသော အဆင်းများရှိတတ်ခြင်း
- ၂။ အလွန်နှစ်ဝါသောအဆင်းရှိတတ်ခြင်း
- ၃။ အနာ၏ နှုတ်ခမ်းသားများတူနေတတ်ခြင်း
- ၄။ အနာဝနက်ရှိုင်းခြင်း
- ၅။ အနာပတ်လည်တွင် အဖူ၊ အပိန့်များထွက်တတ်ခြင်း
- ၆။ ခန္ဓာကိုယ်အတွင်း နက်ရှိုင်းသော နေရာငွာနတွင်ပေါက်ခြင်း

၇။ အနာဝကျဉ်းပြီး
 ပြည်များခိုအောင်နေတတ်ခြင်း
 ၈။ အနာမှ အလွန်ပုပ်သောအနံများထွက်ခြင်း စသောလက္ခဏာများ
 တွေ့ရသည်။

နှုတ်ခမ်းသားထူကာ

1. white, red, brown, black, darkish brown and yellow coloured skin
2. deep red and yellow coloured skin
3. thickened edges of a sore
4. deepness in the mouth of a sore
5. appearing as the rashes around the sore
6. appearing in the deep cavities
7. accumulation of pus with the narrow mouth but thickened edge of a sore
8. exuding of rotten smells, etc.

(ခ) အနာယိစီးခြင်းများ

(B) Discharges

အနာပေါက်ရောဂါတစ်ခုကျရောက်လာသောအခါ
 သွေးပြည်ယိစီးမှုများ ရှိလာတတ်သည်။ ထို သွေးပြည်ယိစီးမှုများတွင်
 အသွေးအရောင်နှင့် အသွင်သဏ္ဌာန် ကို လိုက်၍ အမျိုးမျိုး
 တွေ့ရသည်။

၁။ သွေး၊ ပြည်၊ အစေးများ အရည်ကြည်များယိစီးခြင်း

၂။ ပျော်ချွဲစွာယိစီးခြင်း

၃။ ခြောက်ကပ်လျက်ယိစီးခြင်း

၄။ နန္ဒင်းရောင်ကဲ့သို့ယိစီးခြင်း

၅။ အာရုံရောင်ကဲ့သို့ယိစီးခြင်း

၆။ သွေးသည်းခြေရောင်ကဲ့သို့ယိစီးခြင်း

၇။ ဖန်ရည်ရောင်ယိမိစီးခြင်း

၈။ အဖြူ၊ အပြာ၊ အမဲ၊ အစိမ်းရောင်များယိမိစီးတတ်ခြင်း
စသည်တို့ကို တွေ့ရှိရသည်။

When a sore appears, there have discharges of blood and pus. They can be found in the various kinds based on the forms and skin colour.

1. discharge of blood, pus and watery fluid
2. discharge of thick and viscous fluid
3. discharge of dry fluid
4. discharge of fluid like tumeric colour
5. discharge of fluid like dawn colour
6. discharge of fluid like bile colour
7. discharge of fluid with yellowish colour
8. discharge of fluid with white, blue, black and green colour

ထိုယိမိစီးမှုများကို ခြေခံလေ့လာသောအခါ

၁။ သွေးပြည်ယိမိစီးခြင်း

၂။ သားငံရည်၊ မန်းရည်ယိမိစီးခြင်းတို့ကို တွေ့ရပြီး
အသွေးအရောင် အမျိုးမျိုး ပါရိနိုင် ကြောင်း တွေ့ရသည်။

When an overall study of those discharges is made, various colours are found in the following two main types:

1. discharge of blood and pus
2. discharge of sanguineous fluids and septic (Manh) fluids

(က) အနာ၏အနဲ့များ

(C) Smells of a sore

အနာပေါက်ရောဂါတစ်ခုကျရောက်လာသောအခါ
သွေးပြည်ယိမိစီးမှုများ တွေ့ရှိရသကဲ့သို့ ထိုအနာမှ ထွက်ရှိလာသော
အနဲ့သက်များကိုလည်း တွေ့ရှိရသည်။ အာယုဇ္ဈာဒဆေးပညာတွင်
အနာ၏အနဲ့ကို(၈)မျိုး ပြဆိုထားသည်။

When a sore appears, there occur not only discharges of blood and pus but also exuding of smells that are coming out of a sore. There are eight kinds of sore smells in the *Ayurveda* medicine.

အာယုဖွေဒဆေးပညာလာအနာအနံ。(၈)မျိုး
 ၁။ထောပတ်နှင့်တူသောအနံ。
 ၂။ဆီနှင့်တူသောအနံ。
 ၃။ဆီကြည်နှင့်တူသောအနံ。
 ၄။ကြေးခွက်တွင်ဒိန်ချဉ်ထည့်ရှုနယ်ထားသည့်နှင့်တူသောအနံ。
 ၅။ချဉ်သောအနံ。
 ၆။ပြည်အနံနှင့်တူသောအနံ。
 ၇။သွေးအနံနှင့်တူသောအနံ。
 ၈။အပုပ်နံနှင့်တူသောအနံ。

Eight kinds of sore smells according to the Ayurved Medicine,

1. butter smell
2. cocking oil smell
3. clear oil smell
4. smell exuded from the curds in the bronze vessel
5. sour smell
6. pus smell
7. blood smell
8. putrid smell

လက်တွေ့ကုသမှုများတွင် ပြည်များအောင်းနေမှုနှင့် အနံများကိုခဲ့ခြားသိရှိနိုင်သည်။	အနာဏါ ဆိုးရွားသော	စိမ်းမှု၊ မှည့်မှု၊ အနာများတွင်
၁။စိမ်းသောအနာများတွင်စိမ်းသောအနံ。 ၂။ပြည်မှည့်သောအနာများတွင် ညီသောအနံ。		

၃။ ပြည်အောင်းမှုကြာရည်သောအနာများတွင် ချဉ်သောအနဲ့
 ၄။ အသားပုပ်ဆွေးနေသောအနာများတွင်
 ပုပ်သောအနဲ့တို့ကိုတွေ့ရှိနိုင်သည်။

According to the practical treatment, the conditions of rawness and ripeness, formed by the pus and smells of serious sores are as follow;

1. row (meat) smell in the row sore
2. fishy smell in the ripened sore
3. sour smell in the sores in which a prolonged dormant pus formed
4. foul smell in the necrosis sore

(ပု) အနာ၏ ဥပဒ္ဒတော်များ

(D) Upaddavos of a sore

အနာပေါက်ရောဂါတစ်ခုကိုကုသရာတွင်ကုသနေဆဲအခိုက်အတန်းတွင်ဖြစ်စေ ကုသမှ ဆောင်ရွက် ၍ အနာပျောက်ပြီးမှဖြစ်စေ ထပ်ဆင့်ဖြစ်ပေါ်လာသော ရောဂါများကို အနာ၏ ဥပဒ္ဒတော်များဟု သတ်မှတ်သည်။

In the study of a sore, complications arising during or after course of treatment are called **Upaddavos**.

အနာပေါက်ရောဂါများတွင် မူလဖြစ်ပေါ်လာသောအနာများနှင့်
 ဆင့်ပွားဖြစ် ပေါ်လာသော ဥပဒ္ဒတော်အနာများသည် တွေ့ရမြဲဖြစ်သည်။
 ဆင့်ပွားရောဂါ မဖြစ်အောင်နှင့် ဖြစ်ပွားလာပါက
 ပျောက်ကင်းအောင်ကုသနှင့်ရမည်ဖြစ်သည်။

The original sores and the complications are commonly found in the sores. Preventing in advance can be done so that complications cannot appear but they can be healed if they appear.

ဆင့်ပွားဖြစ်ပေါ်လာသော ဥပဒ္ဒတော်များ

Complications (Upaddavos)

၁။ ကိုယ်တခြမ်းသေခြင်း
 ၂။ အဖူ၊ အပိန့်များထွက်ခြင်း
 ၃။ အကြောများတောင့်တင်းခိုင်မာခြင်း
 ၄။ ခန္ဓာကိုယ်ကွေးခြင်း၊ ကိုင်းညွတ်ခြင်း
 ၅။ တွေ့ဝေမီန်းမောခြင်း
 ၆။ နာကျင်ကိုက်ခဲခြင်း
 ၇။ ရူးသွပ်ခြင်း
 ၈။ ဖျားခြင်း၊ ရေဝတ်ခြင်း
 ၉။ ချောင်းဆိုးခြင်း၊ ပို့အန်ခြင်း
 ၁၀။ ဝမ်းလျှောခြင်း
 ၁၁။ ကြို့ထိုးခြင်း
 ၁၂။ ပန်းနာစွဲခြင်း
 ၁၃။ တုန်လူပ်ခြင်း
 ၁၄။ မေးခိုင်ခြင်း
 စသည်ဖြင့်အာယုဖွေဒကျမ်းများတွင်ပြဆိုထားပါသည်။

There are complications (*Upaddavos*) according to *Ayurveda* Medicine.

1. hemiplegia
2. appearing as the rashes
3. rigidity of nerves
4. bending of the body
5. bewilderment, fainting
6. pain and aching
7. abnormal mental state
8. fever and thirstiness
9. cough and vomiting
10. diarrhoea
11. hiccups
12. asthma

13. trembling
14. lockjaw or tetanus etc

(c) උපද්‍යෝගීන් අන්තර්ජාල් ප්‍රමාණය

(E) Complications (*Upaddavos*) and Decision for a sore

අන්තර්ජාල් පිශ්චාලු මෙහෙයුම් සංස්කරණය
වූ උපද්‍යෝගීන් ලෙස ප්‍රමාණය නොවේ॥

A condition of a sore is decided with complications (*Upaddavos*).

අවාබුධාත්‍ය මුත්‍රණය:

Decision of *Asādhya*

අන්තර්ජාල් උපද්‍යෝගී මුළු තොටුව තො. රුඩ්
තෙක් නැත්තු නොවේ තො. රුඩ් එහි අවාබුධාත්‍ය මුත්‍රණය නොවේ॥

If almost all complications (*Upaddavos*) are found in a sore, it is decided *Asādhya*.

ගිත්තුවාබුධාත්‍ය මුත්‍රණය:

Decision of *Krcchra sādhya*

අන්තර්ජාල් තො. රුඩ් එහි උපද්‍යෝගී මුළු තෙක් නැත්තු නොවේ
තො. රුඩ් එහි උපද්‍යෝගී මුළු තෙක් නැත්තු නොවේ
ගිත්තුවාබුධාත්‍ය මුත්‍රණය නොවේ॥

If only a half of complications (*Upaddavos*) is found in a sore, it is *Kicchāsādhya* which is difficult to be cured.

වාබුධාත්‍ය මුත්‍රණය:

Decision of *Sādhya*

အနာတစ်ခုတွင်တွေ့ရသော ဥပဒ္ဒဝါများသည် ထက်ဝက်အောက် အနည်းငယ်သာ တွေ့ရှိ ရပါက လွယ်ကူစွာကုသပြောက်ကင်းနိုင်သော သဘဲ့အနာဟု သတ်မှတ်နိုင်သည်။

If less than a half of complications (*Upaddavos*) are found in a sore, it is *Sādhya* which is easy to be cured.

တိုင်းရင်းဆေးပညာတွင်	မန်း၊	ငန်း၊	အန်းများရှိသကဲ့သို့
ခေတ်သစ်ဆေး		ပညာတွင်လည်း	Septic,
Septicemia	အဆင့်များလည်းရှိသည်။	Septicemia	အဆင့်သို့ ရောက်ရှိစေရန်
ရော၊ လေ၊	ပတ်ဝန်းကျင်အခြေအနေ၊		အနာကိုင်တွယ်သည့်
ပစ္စည်းကိုရိယာများ၊	မသန့်ရှင်းမှု	စသည်ဖြင့်	အကြောင်းတရားများစွာ
ရှိသည်။	ဆေးသိပ္ပံပညာတွင်	ရောဂါဖြစ်ပွားမှုကုသခြင်းထက်	ရှိသည်။
မဖြစ်ခင်	ကြိုတင်ကာကွယ်မှု၏	မဖြစ်ခင်	လက်ခံထားပြီး
	အရေးပါပုံကို		ဖြစ်သည်။
	အရေးပါပုံကို	အနာဖြစ်လာသူအား	Septicemia
	လက်ခံထားပြီး		
	ကြိုတင်ကာကွယ်မှုပြုလုပ်နိုင်သည်။		

In the traditional medicine, there are terms of Man:, Ngan: and An:. Similarly, there are also steps of septicemia, delirium and swelling in the modern medicine. Septicemia is resulted from the conditions of water, wind, environment and impurities of medical instruments, etc. The importance of prevention instead of treating a sore has been accepted in the modern medicine. A physician can prevent in advance so that a patient do not have septicemia.

ထိုသို့ ကာကွယ်မှုပြုခြင်းဖြင့် အနာပျက်များ၊ ဥပဒ္ဒဝါများ၊ ပျက်စီးသော အနာအန့်များ၊ ပျက်စီးသော အနာယဉ်စီးမှုများကိုလည်း မဖြစ်ပေါ်အောင် ဆောင်ရွက်နိုင်မည် ဖြစ်သည်။

Thus, prevention can be performed in order to stop decaying sores, complications (*Upaddavos*), smells and discharges of decaying sores.

(၁) အထွေထွေစီမံခြင်း

(F) General Management

အနာပေါက်ရောဂါကုသရာတွင် အထွေထွေစီမံဆောင်ရွက်ခြင်းသည်
အရေးကြီး၏။ အနောက်တိုင်းဆေးပညာတွေရှိမှုများ၊
တိုင်းရင်းဆေးပညာ တွေရှိမှုများအား ပေါင်းစပ်စီမံ ဆောင်ရွက်နိုင်ရန်
အရေးကြီးပါသည်။

A general management is important in the treatment of a sore in combination with the medical research and fact-findings according to the traditional and modern medicine.

၁။ ပြင်ဆင်ခြင်း

1. Preparation

အနာပေါက်ရောဂါကုသရာနှင့်ပြင်ဆင်ခြင်းသည်	ကျယ်ပြန့်၏	
တိုင်းရင်းဆေး	ပညာအရ	ပြင်ဆင်နိုင်သကဲ့သို့
တိုးတက်ပြောင်းလဲလာသော ဆေးပညာအရ ခေတ်နှင့် လျှော့ညီစွာ		
ပြင်ဆင် ခြင်းသည်လည်း ပေါင်းစပ်ပါဝင်ရမည်ဖြစ်သည်။	လျှော့ညီစွာ	

Preparation for treating a sore is expand. Preparation according to the traditional medicine must be combined with modern medicine.

(က) အခန်းနေရာပြင်ဆင်ခြင်း

(A) Preparation of the room

အနာပေါက်ရောဂါကုသရာတွင်	အတွင်းစားဆေးပေး	
ကုသသကဲ့သို့၊ အနာပေါ်သို့ တိုက်ရှိက်	ဆေးလိမ်း၊ ဆေးစည်း၊	
ဆေးထည့်၊ ကုသခြင်းများလည်း ဆောင်ရွက်ရသည်။	စားဆေးပေး	
ကုသခြင်းသည်	လူနာခန်းအတွင်း	ဆောင်ရွက်နိုင်သော်လည်း
ဆေးလိမ်း၊ ဆေးထည့်၊ ဆေးစည်း ဆောင်ရွက်ရာတွင် Operation Theatre		
ကဲ့သို့၊ သီးခြား	အခန်းထားရှိဆောင်ရွက်ရမည်။	အမြတ်များ
သန့်ရှင်းစင်ကြယ်ပြီး	အန္တရာယ်ကင်းသောအခြေအနေဖြစ်အောင်	
စီမံဆောင်ရွက်ထားရမည်။		

For treating a sore, there are many ways - one way is giving drugs to be taken orally and another is applying externally and dressing, etc. Treating by giving drugs to be taken orally can be performed in the clinic. But for the medication applied externally and dressing, a particular room like operation theatre is better. A room must be performed in order to clean at all times and to be a safety.

(ခ) ပစ္စည်းကိရိယာပြင်ဆင်ခြင်း

(B) Preparation of Medical Instruments

အခန်းနေရာပြင်ဆင်ခြင်းနှင့်အတူ
အခန်းနေရာပြင်ဆင်ခြင်းနှင့်အတူ
ပစ္စည်းကိရိယာများကိုလည်း ပြင်ဆင် ထားရှိ ဆောင်ရွက်ရမည်။

အောက်ပါ

- 1/ Bandage များ။
- 2/ Gauze များ။
- 3/ Cotton များ။
- 4/ Forceps အမျိုးမျိုး။
- 5/ Tray များ။
- 6/ Speculum များ။
- 7/ Sterilizer များ။
- 8/ Gloveများ။
- 9/ Maskများ။
- 10/ Dress Up များ စသည်ဖြင့် အထူးပြုလုပ်ထားသော Infection
မဖြစ်နိုင်သော ပစ္စည်းကိရိယာ ဝတ်စားဆင်ယင်မှုအခြေအနေများကို
စီမံဆောင်ရွက်ထားရမည်။

The following medical instruments must be prepared together with preparation of the room. They are:

1. bandage
2. gauze
3. cotton
4. forceps in various sizes

5. tray
6. speculum
7. sterilizer
8. gloves
9. mask
10. dress up (the action of wearing robes, etc., that can protect infection)

J။ ကုသခြင်း

2. Treating

(u) Ward ထဲတွင်ကုသခြင်း၊

Ward ထဲတွင် ကုသရာ၌ ရောဂါရာဖွေ စမ်းသပ်ခြင်းများ၊ ဆေးဝါး အစားအစာ ပေးကျွေးခြင်းများ ဆောင်ရွက်ရမည်။

(A) Treating in the ward

Diagnosis and test, giving drugs and herbal foods must be performed in the ward.

(c) Operation Theatre တွင် ကုသခြင်း

(B) Treating in the operating theatre

Operation Theatre တွင် ကုသခြင်း၌ ဆေးလိမ်းခြင်းပုံစံများ၊ အနာကို သန့်ရှင်းအောင် ဆောင်ရွက်ခြင်းများ၊ အနာသန့်ဆေးသုံးစွဲမှု အနေအထားများ၊ အနာတင် ဖယောင်းချက်၊ အနာကပ် ဆေးသုံးစွဲမှုအနေအထားများ၊ အနာကိုဖေါက်ခွဲရာတွင် အလျားလိုက် ဖောက်ခွဲခြင်း၊ ကန်လန်ပြတ် ဖောက်ခွဲခြင်း၊ ကြွက်သားများ အနေအထားအရ ပိုက်၍ ဖောက်ခွဲခြင်း ပုံစံများကို လိုက်နာရမည်။

For treating in the operation theatre the following facts must be followed: the ways of applying externally, cleaning the sore, the ways of using anarhant-hsay and an ointment, the ways of cutting length-wise or cross-wise and curve-cutting according to the structure of muscles in the operation of a sore.

တိုင်းရင်းဆေးပညာအရ ပြည်မှည့်အောင်ဆောင်ရွက်ခြင်း၊
ပြည်ပေါက်စေရန်နှင့် မကောင်း သော အသားဆွေးများ ကုန်စင်စေရန်
အနာစားဆေးတင်ခြင်း၊ ပြည်ပေါက် သွားသည့်အခါ ပြည်စုတ်သော
ဖယောင်းချက်ကပ်ခြင်း၊ ပြည်ကုန်စင်စေရန် Moxibustion လုပ်ခြင်းများ၊
ပြင်ဆင်ခြင်းများ စီမံ ဆောင်ရွက်နိုင်သည်။

According to the traditional medicine, the following facts must be done: making a sore ripened, using drug that causes to corrode a sore in order to drain pus and to remove bad decaying flesh, using ointment which absorbs pus after pus releases and making moxi-bustion in order to be lack of pus.

၃။ ကုသမှူမြှင့်တင်ပေါင်းစပ်ခြင်း

3. Combining with modern medicine in order to raise the treatment

ပဋိကမ္မကုသမှူအရ နှာရှားဆေးပေးခြင်း၊ မိုင်းခံခြင်း၊
အန်ဆေးကျွေးခြင်း၊ ဝမ်းချာခြင်း၊ ဝမ်းနှုတ်ခြင်း၊ ချွေးထုတ်ခြင်း၊
သွေးထုတ်ခြင်း၊ အမှုကိစ္စများကို အနာရောဂါအနေအထားအရ ကုသမှူမြှင့်တင်ခြင်းအဖြစ် ပေါင်းစပ်ရမည်။

According to the treating of Pancakarma, giving an inhalant, receiving fumigation, giving an emetic and a purgative, enema, sweating and blood-letting must be done combined with one the other according to the position of a sore.

Diabetes Ulcer များတွင် Anaemia ဖြစ်နေပါက Modern Medicine Physician များနှင့် ပေါင်းစပ်ကာ Blood transfusion ပြုလုပ်ခြင်း၊
ယဉ်ဆန်မရောဂါရင်များတွင် တိုင်းရင်းဆေးပညာ အရ ကုသမှူဆောင်ရွက်ရန် မဖြစ်နိုင်ပါက Radio therapy စသော ကုထုံးများ
ဆောင်ရွက်နိုင်ရန်၊ Radio therapist များထံ လမ်းညွှန်ခြင်း၊ Ano-rectal Prolapse များ၊ Vascular Disorder များ တွင် လေ့ကျင့်ခန်းပေါင်းစပ်ခြင်း စသည်ဖြင့်
ကုသမှူ မြှင့်တင်ပေါင်းစပ်ရမည်။

Joining with the modern physicians, giving blood-transfusion in the case of anaemia which is associated with diabetes; guiding a patient with cancer to the

radiotherapists in order to be undergone with radiotherapy if he is impossible to be cured according to the traditional medicine; combining with exercises for the patients with the sores such as ano-rectal prolapse and vascular disorder must be performed.

အနာပေါက်ကုသမှုတွင် မျက်စွဲဖြင့် မြင်တွေ့နေရသည့်
 အနာပေါက် တစ်ခုတည်းကိုသာမက၊ မမြင်မတွေ့နိုင်သည့် Microbe
 Infection များ၊ အခြားရောဂါ အကြောင်းအရာများ၊ Complicationများ
 တွဲဖက်လာတတ်သည့်အတွက် အထွေထွေစီမံဆောင်ရွက်ရာတွင်
 တိုင်းရင်းဆေး ပညာနည်းစနစ် များ၊ ခေတ်သစ်
 ဆေးပညာနည်းစနစ်များ၊ အထွေထွေလေ့လာတွေ့ရှိမှုများ အားလုံးကို
 ကုသမှုဖြင့်တင် ပေါင်းစပ်ခြင်းဖြင့် ပြည့်စုံသော
 အထွေထွေစီမံဆောင်ရွက်မှု၊ ကုသမှု အဖြစ် ဖော်ဆောင်နိုင်မည်
 ဖြစ်သည်။

For treating a sore, by understanding the conditions of diseases which are visible to the naked eyes and the diseases caused by the microbe infections which are invisible to the naked eyes, and other complications associated, you can implement the process of treating a sore combined with the therapeutic measures and general fact-findings and medical research given in the traditional and modern medicine.